

ពពកដីត និងផ្ទះនៃឋានឡើងមក ហើយប៉ះទង្គិចគ្នានៅវិញ្ញាណមក។
 បរិយាកាសបានបំភ្លឺចេញ ហើយរមៀលថយក្រោយ; បន្ទាប់មក
 យើងអាចមើលឡើងទៅតាមរយៈចន្លោះបើកនៃក្បាលអ្វីយ៉ូន
 ជាទីដល់ព្រះសូរសៀងរបស់ព្រះបានមកពីនោះ។
 ទីក្នុងបរិសុទ្ធនឹងចុះមកតាមរយៈចន្លោះបើកនោះ។ ឧញ្ញ្យាបានឃើញថា
 អំណាចនានានៅលើផ្ទៃដីឡើងនេះកំពុងត្រូវបានកកបិទ
 ហើយព្រឹត្តិការណ៍ទាំងឡាយកើតឡើងតាមលំដាប់។ សង្គត្តាម
 និងពាក្យច្បាស់អាម៉ាមអំពីសង្គត្តាម ដាវ ទ្រុក្រុស និងជំងឺរាតត្បាត
 ជារឿងដំបូងដល់កកបិទអំណាចនានានៅលើផ្ទៃដី; បន្ទាប់មក
 ព្រះសូរសៀងរបស់ព្រះនឹងកកបិទព្រះអាទិត្យ ព្រះចន្ទ និងផ្កាយទាំងឡាយ
 ហើយផែនដីនេះផងដែរ។ ឧញ្ញ្យាបានឃើញថា ការកកបិទនៃអំណាចទាំងឡាយនៅអឺរ៉ុប
 មិនមែនដូចដល់អ្នកខ្លះបង្ហាញនោះទេ
 ជាការកកបិទនៃអំណាចទាំងឡាយនៃស្ថានសួគ៌ទេ
 ប៉ុន្តែវាជាការកកបិទនៃប្រជាជាតិនានាដែលពោរពេញដោយកំហឹង។ Early Writings, 41.

1848-ukwami abembi b'amateka bemeza ko icyahungabanishaga amahanga y'i Burayi cyari ibikorwa by'ingabo z'Abayisilamu, kuko mu buryo bw'ubuhanuzi bashushanywa nk'ububasha burakaza amahanga. Mu buhamya bwa mbere bw'Uwiteka arambura ukuboko Kwe ubwa kabiri mu mateka ya 1840 kugeza 1844, ubutumwa bw'Induru yo mu Gicuku bwageze mu materaniro y'inkambi y'i Exeter. Kuva aho kugeza ku wa 22 Ukwakira 1844, ubwo butumwa bwakwirakwiye ku nkombe z'iburasirazuba za Leta Zunze Ubumwe za Amerika nk'umuhengeri ukomeye. Uwo mugendo wari warashushanyijwe mbere no kwinjira kwa Kristo i Yerusalemu mu buryo bw'intsinzi, kandi indogobe ni yo yahetse Kristo imujyana i Yerusalemu.

Uxokozelo lweSikhalo Saphakathi Kwebusuku lumele wonke umyalezo wesiprofetho weSambulo sikaJesu Kristu, kodwa leso Sambulo sibekwe phakathi komongo we-Islam wesishayo sesithathu othukuthelisa izizwe, ngokuba yi-Islam ethwala umyalezo oyiso iSambulo sikaJesu Kristu. UJesu uyiNgonyama yesizwe sakwaJuda, futhi uboshelwe emlayezweni “wembongolo.”

Yuda, ngwa a bu onye umunne gi ga-eto: aka gi ga-adi n'olu ndi iro gi; umu nke nna gi ga-akpo isiala n'ihu gi. Yuda bu nwa odum: n'aka anu o dotara, nwa m, i siwo rigoo: o hulatarala, o dinara dika odum, dikwa ka odum okenye; onye ga-akpolite ya? Mkpanaka eze agaghi esi n'aka Yuda puo, o gaghikwa ekpe iwu n'etiti ukwu ya, ruo mgbe Shailo ga-abia; o bukwa n'ebe ya ka nchikota nke ndi mmadu ga-adi. O na-ekekota nwa inyinya ibu ya n'osisi vain, na nwa inyinya ibu nne-ya n'osisi vain kachasi mma; o ji mmanya saa uwe ya, jirikwa obara mkpuru vain saa uwe-nwuda ya: Anya ya ga-acha obara obara n'ihhi mmanya, eze ya ga-achakwa ocha n'ihhi ara ehi. Jenesis 49:8–12.

It is through Judah that “the gathering of the people” is accomplished. Christ, as Judah, is also the “Vine,” and the “choice vine,” is bound to the “ass’s colt.” His “garments” are washed in “wine,” which was “the blood of grapes.” Christ began shedding His blood in Gethsemane, when He sweat blood, and Gethsemane means the “olive press.” From Gethsemane to the cross He shed His precious blood to gather all men unto Himself.

Nanshi ni uhukumu wa ulimwengu huu; sasa mkuu wa ulimwengu huu atatupwa nje. Nami, nitakapoinuliwa kutoka katika nchi, nitawavuta wote kwangu. Hayo alisema, akionyesha ni mauti gani atakayokufa. Yohana 12:31–33.

Umurimo wa Kristo wo kwikururira abantu bose kuri We ni inzira y'intambwe ebyiri, kuko abanza gukoranya “abirikanywe ba Isirayeli,” hanyuma akabikoresha nk'ibendera ryo gukurura izindi ntama ze.

Ndzi murisi lonene, naswona ndziwa tinyimpfu ta mina, na tona ta ndzi tiva. Kukota leswi Tatana a ndzi tivaka, na mina ndzi tiva Tatana; naswona ndzi nyikela vutomi bya mina hikwalaho ka tinyimpfu. Naswona ndzi ni tinyimpfu tin'wana, leti nga riki ta xibaya lexi; na tona ndzi fanele ku ti tisa, naswona ti ta yingisa rito ra mina; kutani ku ta va na ntlhambi wun'we ni murisi un'we. Yohane 10:14–16.

एक लाख चवालीस हजार वे “भेड़े” हैं जो उसे जानती हैं। “अन्य भेड़े” उसका वह झुंड हैं जो जब वे उस ध्वज को देखते और सुनते हैं, तब बाबुल से बाहर निकल आते हैं। वह अपना ध्वज, जो उसकी भेड़े हैं, उठाए, उससे पहले वह पहले उन्हें दूसरी बार इकट्ठा करता है। पवतिर इतिहास की वह रेखा दानियेल अध्याय ग्यारह के तेरहवें से

पंद्रहवें पदों के साथ मेल खाती है, और इसलिए चालीसवें पद के गुप्त इतिहास के साथ भी संरेखित है। यह सच्चे प्रोटेस्टेंट सींग की उस रेखा का प्रतिनिधित्व करती है जो धर्मत्यागी प्रोटेस्टेंट सींग, धर्मत्यागी रपिब्लकिन सींग, और सूर की वेश्या के आगमन के इतिहास के भीतर, इकतालीसवें पद के खवार-वधि से ठीक पहले, चलती है। सच्चे प्रोटेस्टेंट सींग की रेखा उस इतिहास का भी, और उस संदेश का भी, प्रतिनिधित्व करती है जिसमें एक लाख चालीस हजार पर मुहर लगाई जाती है।

“नहेद یتەیارەن ئون “ناراجەتلەگ یرۆک” رەبەمارەب ەل کەئەه کەو “ئەکەتس خەرد نی ئی ئی ئی” موەندەرکارکشائ ەل انەحۆی نۆچ “ناتەش یتەش ینەک” کەو نای، ینای وەن اسان ای مەرەئ کەورەه. نئەکەد زاو مەناب ای فل دال یف و انری مەس یاس ئۆک ینەئوش وەل ینای وەن اسان ادئەس و وود یناکەش مەب انری مەس و، نەتوہەش مەب ی موەندەرکارکشائ ی “رازەه راوچ و لچ و دەس” یرەن ئون ناکەه ی ای فل دال یف یناژۆر یەو ارکارگەر ەن یچ وود وەئ. تئەکەب مەرەژ تئەن اوتان ەک، مەش مەب نامەه ی “ەرۆز مەلەخ وەئ” نەکەد اواد و، نەداتەش یتەش ینەک ەل و، نەکەد وەرد ینا وەئ لەگەل نەد ئالەم و ی کۆکان ەل ی ینا تۆک نەکەد ەل و، نەکەل وچ نئەلەد مەن وچ، نەب نەدوخ یلەگ مەک.

Mstari wa pembe ya kweli ya Kiprotestanti unahusu pambano lililopo kati yao wenyewe na watu wa agano wa zamani wanaopitwa wakati huo. Katika historia iyo hiyo, waaminifu pia wako katika pambano na mstari wa Uprotestanti ulioasi na wa Ukatoiliki. Hivyo vyombo hivyo vitatu vya kidini vinamwakilisha joka, mnyama, na nabii wa uongo katika kiwango cha ndani ya mstari wa pembe ya kweli ya Kiprotestanti.

“Min dît ku dêrha bi navdêrî û Adventîstên bi navdêrî, wek Yehûda, ê me bidin destê Katolîkan da ku bandora wan bistînin û li dijî rastiye werin. Hingê pîrozan dê gelêkî nezdîkî tarî bin, ku ji bo Katolîkan kême tene naskirin; lê dêr û Adventîstên bi navdêrî yên ku ji baweriya me û adetên me agahdar in (ji ber Şemiyê ji me nefret dikirin, çimkî nikarîbûn wê betal bikin) dê pîrozan bidin dest û wan ji Katolîkan re wekî kesên ku sazkarîyên gel piştguh dikin nîşan bidin; angî, ew Şemiyê digirin û Yekşemê piştguh dikin.” Spalding and Magan, 1, 2.

Twatufulidde dda ku kitundu kino emabegako, era mu kukikola twalaba nti enjogera “ekkanisa ey’erinnya obunnyini” n’enjogera “Omwadiventi ow’erinnya obunnyini” zandibadde n’amakulu n’enzokosa eby’enzawulo mu kiseera Sista White weyawandiikira ebisigambo ebyo. Naye bannabbi baayogera nnyo ku nnaku ez’enzomerero okusinga bwe baayogera ku byafaayo byabwe bo, kyetuva tulaba nti mu kitundu kino ekkanisa ey’erinnya obunnyini mu nnaku ez’enzomerero yandibadde Obupolotesitante obwawukana ku mazima. Ekigambo “ey’erinnya obunnyini” kitegeeza “mu linnya lyokka.”

Kilizi eklezia ya Kiprotestanti ilikoma kuipinga Rumi katika mwaka 1844, walipoasi dhidi ya kuingia kwa imani ndani ya Patakatifu pa Patakatifu Sana, ambako wangeweza kutambua kwamba Sabato ya siku ya saba ndiyo siku sahihi ya ibada. Badala yake, waliendeleza ibada ya jua, ambayo ndiyo alama ya Ukatoiliki. Haiwezekani “kuipinga” Rumi, ambalo ndilo tu fafanuzi la neno “Mprotestanti,” ikiwa mmeikubali ishara yake ya mamlaka, ambayo kanisa la Kirumi limetambulisha mara nyingi kuwa ndiyo mamlaka yake ya kubadili siku ya ibada katika Biblia kutoka Sabato ya siku ya saba hadi Jumapili.

Mpangi wa kike White atambula ete “mobeko mwa butalaliki” wa muverse ou, i Sunday law yi lenda kwiza ntama ye:

“සුරාගේ මුර්තිය දුරාගේ මදුරු බිම්වල පිහිටුවනු ලැබූ ලසෙ, මුර්තිය සබන්ද පිහිටුවනු ලැබ ඇත. බැබිලෝනියේ රජු වූ නබුකද්නෙර්, මේ මුර්තියට නැමී පූජා නොකරන සියල්ලන් මරනු ලැබිය යුතු යයි ආඥාවක් නිකුත් කළාක් මෙන්, ඉරිදා ආයතනය ගෞරව නොකරන සියල්ලන් සිරගත කිරීමෙන් හා මරණයෙන් දඬුවම් කරනු ලැබිය යුතු බව ඒරකාශයක්ද කරනු ලැබේ. මසෙගේ ස්වාමීන්වහන්සේගේ සබන් පාදනලයට යට කරනු ලැබේ. එහෙත් ස්වාමීන්වහන්සේ ඒරකාශ කර ඇත: ‘අධර්මීෂ්ඨ නියෝග ඒරකාශ කරන, තමා නියම කර ඇති දුක්බර දේවල් ලියා තබන අයට අවාසනාව!’ [යසොයා 10:1]. [ශපෙතියා 1:14–18]” Manuscript Releases, volume 14, 92.

Muuyo gwa Mukama okunjaanya abantu Be omulundi ogwokubiri guteekebwa mu byafaayo eby’akaseera akasemberedde ak’akatyabaga k’etteeka lya Ssande; kubanga mu lunyiriri olw’ekumi n’abiri olw’essuula ey’ekumi, Isaaya ayogera ku Mukama ng’amaliriza omulimu wakati mu bantu Be nga tannaleeta musango Gwe ogw’okusembayo ku kiragiro ekitali kya butuukirivu, kye tteeka lya Ssande.

Eni noke, esakaku noól mes, nkolong o Tuhan afur mekerin ewi os netab ko Gunung Sion me os Yerusalem, kaak aku asangon buah ni ate ni raja Asyur o ngkaarat, me kemuliaan ni nteleb ni penengononon id omboh. Yesaya 10:12.

“Zioni na juu ya Yerusalemu” ile “kazi” ambayo Bwana “huifanya” kabla ya kuanza kwa adhabu ya upapa katika sheria ya Jumapili, ni kutiwa muhuri kwa wale mia moja na arobaini na nne elfu. Katika Ezekieli sura ya tisa, yule mtu mwenye kidau cha wino cha mwandishi hupita katikati ya Yerusalemu akiweka alama juu ya wale “wanaougua na kulia kwa sababu ya machukizo yanayofanyika katika nchi” na katika kanisa. Kazi hiyo inajumuisha mchakato wa Bwana kuwakusanya pamoja waliofukuzwa wa Israeli mara ya pili. Huwakusanya kutoka pande nne za dunia, nayo “pande nne za dunia” huwakilishwa na maeneo manane ya kijiografia. Nane ni ishara ya mchakato wa kujaribiwa wa sanamu ya mnyama, hivyo ikitambulisha kwamba mkusanyiko wa mwisho wa wale ambao wangukuwa bendera hufanyika katika kipindi ambapo jaribio la sanamu ya mnyama linatimizwa katika dunia.

“에브라임”이 “유다를 시기하지 아니하고, 유다”가 “에브라임을 괴롭게 하지 아니하는” 것으로 표상된 연합은, 유다의 대적들이 끊어질 때에 이루어진다. 예언적으로, 유다로 대표되는 옛 언약의 백성, 곧 사탄의 회당, 혹은 조롱하는 자들의 집회, 혹은 밀려파 역사에서의 프로테스탄트들, 혹은 그리스도의 역사에서의 유대인들은 첫 번째 실망 때에 “끊어짐을” 당한다. 예레미야가 바로 그 역사를 표상할 때, 그는 조롱하는 자들의 집회로 결코 다시 돌아갈 수 없도록 지시를 받았으나, 그들이 회개하기를 택한다면 그에게로 돌아올 수는 있었다.

Ku wa 18 Mukakaro 2020 gushika ku mategeko yo ku wa Mungu, Umwami akoranya ubwoko bwiwe bwo mu misi ya nyuma ubwa kabiri. Abukoranya abukuye impande zose z’isi, mu gihe ariko ararangiza umurimo wiwe wose kuri Yuda no kuri Yerusalemu. Muri ico gihe co gushirwako ikidodo, ubwoko bw’Imana bwo mu misi ya nyuma buzoba butazwi, ariko naho biri uko buzohura n’ishyirahamwe rigizwe n’ibice bitatu rirwanya umurimo wabwo.

Katolisisimu ni mnyama wa muungano wa pande tatu, na mmoja wa binti zake ni tabaka ambalo Dada White analitambua kuwa ni kanisa la jina tu. Hao wanamwakilisha nabii wa uongo. Waadventista wa Laodikia wa jina tu, wanaowakilishwa na Yuda, ndio yule joka katika uwakilishi huu. Uasi wa mwaka 1863 ulifanishwa kwa mfano na uasi wa Israeli ya kale katika Kadeshi ya kwanza, walipochagua kuukataa ujumbe wa YOSHUA na KALEBU na kurudi MISRI. Misri ni ishara ya joka.

Ee mwana wa muntu, tandika obuso bwo okulwana ne Falaawo kabaka wa Misiri, era omulage okumuwakanya, n'okuwakanya Misiri yonna: Yogera, oyogere nti, Bw'ati bw'ayogera Mukama Katonda nti; Laba, ndi mulabe wo, ggwe Falaawo kabaka wa Misiri, ogusota olunene olugalamidde wakati mu migga gyalwo, eyayogera nti, Omugga gwange gwange nzekka, era nagwekolela nze mwene. Ezeekyeri 29:2, 3.

Ukhalo eKadeshi lwamela uvavanyo lweshumi kwinkqubo yokuvavanywa eyazisa ukwaliwa nokufa kwabantu abanyuliweyo ababekhushelwe eYiputa, yaye lwafuzisela uvavanyo lokugqibela lwenkqubo yokuvavanywa eyaziswa phezu kwe-Adventismu yamaMillerite yaseFiladelfiya ngomhla wama-22 ku-Oktobha, 1844, yaza yagqitywa ngokhukho luka-1863. Ekupheleni kanye kwembali kaSirayeli wakudala, amaYuda “adanduluka esithi, ‘Msuseni, msuseni, mbethele emnqamlezweni.’ UPilato wathi kubo, ‘Ndiya kumbethela emnqamlezweni na uKumkani wenu?’ Ababingeleli abakhulu baphendula bathi, ‘Asinankumkani ngaphandle kukaKesare.’” Kukho ukhalo lokugqala nakukhala lokugqibela abantu bangaphambili bomnqophiso bakhetha ukuzazisa ngophawu lwenyoka enkulu (iYiputa neRoma yobuqaba) njengokumkani wabo.

2020 թվականի հուլիսի 18-ին «Հուլայի հակառակորդները» «կտրվեցին», և հարյուր քառասունչորս հազարի տաճարը կանգնեցվեց: Մնում էր միայն, որ տաճարը մաքրվեր՝ նախքան Ուխտի Պատգամաբերի հանկարծ իր տաճար գալը: Միլլերական պատմության տաճարը կանգնեցվեց քառասունվեց տարվա ընթացքում՝ 1798-ից մինչև 1844 թվականի ապրիլի 19-ի առաջին հիստորիայի ժամանակ բողոքականները կտրվեցին և դարձան Սատանայի ժողովարանի, ծաղրողների հավաքի, Հռոմի մի դստեր մասը: Այդ պահից մինչև 1844 թվականի հոկտեմբերի 22-ը տեղի ունեցավ մաքրման մի գործընթաց՝ նախքան հավատարիմների՝ Քրիստոսին հետևելով, Սրբությունների Սուրբը մտնելը, որպեսզի Նա իրականացներ իր Աստվածությունը նրանց մարդկությանը միացնելու գործը:

Ebyafaayo by'chembe ly'Abaprotestanti erya nnamaddala, eryakunjaanyizibwa omulundi ogwokubiri nga tekinnatuuka ddala etteeka ery'obutali butuukirivu, balyoke babe ekkubo lya Katonda ly'akozesa okuyita ekisibo Kye ekirala okuva mu Babulooni, bibaawo mu kiseera kye kimu omuyombo gwa Bapubulikaani n'Abaprotestanti abakyamye lwe baba nga beegatta wamu, nga bakola obwenzi obw'omwoyo, ne bafuuka omubiri gumu, oba yeekaalu emu, kye kifaananyi ky'ensolo. Mu kiseera kye kimu yeekaalu ya Katonda eri mu kukola ekifaananyi kya Kristo.

Tukateeka okwongera n'okunoonyereza kuno mu kiwandiiko ekiddako.

Bwana yakammwila Yereima izwi ili, ati, Ima pa mulyango wa nyumba ya Yehova, ukabilile apo ili zwi, nokuti, Umfwe izwi lya Yehova, mwebonse baYuda abinjila mu mulyango ii ku mukomba Yehova. Efyo asosa Yehova wa mabumba, Lesa wa Israyeli, ati: Londololeni inshila

shenu ne milimo yenu, elyo nkamuleka ukwikala muli pano. Mwilacetekela mu fyebo fya bufi, ukuti, Ing'anda yakwe Yehova, Ing'anda yakwe Yehova, Ing'anda yakwe Yehova, efi. Pantu nga mwalunganya bwino-bwino inshila shenu ne milimo yenu; nga mwapela bwino-bwino ubupingushi pakati ka muntu na mukwabo; nga tamulacusha umukwai, ne mfubefube, na namfwa, so tamulasuluka umulopa wa batacimfwa muli pano, so tamulakonka ba lesa bambi ku kulifulunganya kwenu: Elyo nkamuleka ukwikala muli pano, mu calo ico napele bashifwe, imyaka yonse. Lolesheni, mwacetekela mu fyebo fya bufi ifishingapela ubwakulisha. Bushe mukabepa, nokwipaya, nokucita ubucende, nokulapa ubufi, nokoca impepo kuli Baala, nokukonka ba lesa bambi abo mutaishiba; elyo mwaisa nokwima pa cinso candi muli iyi ng'anda, iyitwa ne shina lyandi, nokuti, Twapokololwa ukuti tucite ifi fyonse ifyakusebanya? Bushe iyi ng'anda, iyitwa ne shina lyandi, yalaba impanga ya bafuba mumaso yenu? Lolesheni, naine wine nacimona, eflyo asosa Yehova.

Lakini enendeni sasa mpaka mahali pangu palipokuwa huko Shilo, nilipoliweka jina langu hapo kwanza, mkaone nilivyolifanya kwa sababu ya uovu wa watu wangu Israeli. Na sasa, kwa kuwa mmetenda matendo haya yote, asema Bwana, nami nalisema nanyi, nikiamka mapema na kusema, lakini hamkusikia; nami naliwaita, lakini hamkuitika; kwa hiyo nitatenda juu ya nyumba hii, inayoitwa kwa jina langu, mnayoitumainia, na juu ya mahali hapa nilipowapa ninyi na baba zenu, kama nilivyolitenda Shilo. Nami nitawatupa mtoke mbele ya uso wangu, kama nilivyowatupa ndugu zenu wote, yaani, wazao wote wa Efraimu. Basi, wewe usiwaombee watu hawa, wala usiwainulie kilio wala sala, wala usinisihi kwa ajili yao; maana sitakusikia. Je, huoni wanavyotenda katika miji ya Yuda na katika njia za Yerusalemu? Yeremia 7:1–17.